

အဖျားရောဂါနှင့် ဝစ်းလျော့ဝစ်းပျက်ရောဂါတွင်  
တိုင်းရင်းဆေးပညာရှင်များ ဆေးဝါးတိုက်ကျွေးပံ့နှင့်  
ဆေးဝါးအာန်သင်များကိုလေ့လာခြင်း

ဦးယန်းယဉ်း  
နှုပ်ဆုံးအထူး  
တိုင်းရင်းဆေးသီး

## ၁။ နိဒါန်း

မြန်မာ့တိုင်းရင်းဆေးပညာကို ခေတ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်လာစေရန် အတွက် (Experience Based Medicine)၏(Evidence Based Medicine)အဖြစ်ပြောင်းလဲရန်လိုအပ်မည်ဖြစ်ပါသည်။ ထိုသို့ပြောင်းလဲ နိုင်ရန်အဲနှင့်မိမိကိုက် တိုင်းရင်းဆေးဝါးများကို သိပုံနည်းကျ သုတေသန ပြု၍ စကုတ္တုံးစံဆေးဝါးများဖော်ထုတ်ကြရပေမည်။

သို့ရာတွင် တိုင်းရင်းဆေးဝါးများကို သုတေသနပြုကြရနှုန်း  
တိုင်းရင်းဆေးပညာရပ်၏ သိမ်မွှေ့နက်နဲ့သော အနှစ်သာရများ ပျောက်ပျက်  
မသွားစေရန်မှာလွန်စွာမှ အရေးကြီးလှပေသည်။ သို့ပါ၍ တိုင်းရင်း  
ဆေးဝါးများ၏ထူးခြားသောအသွင်သဏ္ဌာန်များကို သိရှိစေရန်အတွက် အဖျားနှင့်  
ဝမ်းလျှော့ဝမ်းပျက် ရောဂါတွင် တိုင်းရင်းဆေးပညာရှင်များ၏  
ဆေးဝါးတို့ကျွေးကုသပုံနှင့် ဆေးဝါးဂုဏ်သတိများကို လေ့လာတင်ပြ  
အပ်ပါသည်။

## J။ ရည်ရွယ်ချက်

### (က) ထော်ယူရည်ရွယ်ချက်

အစွမ်းထက်မြတ်သည့်နှင့်မီစံကိုတိုင်းရင်းဆေးဝါးများသုတေသနပြုဖော်ထုတ်နိုင်ရန်။

### (ခ) ဓိသေသရည်ရွယ်ချက်များ

၁။ တိုင်းရင်းဆေးပညာရှင်များ၏ ဆေးဝါးတိုက်ကျွေးပုံနည်းစနစ်ကို  
သိရှိရန်

၂။ တိုင်းရင်းဆေးဝါးများ၏ အစွမ်းထက်မြတ်မှုကို သုတေသနပြု  
ဖော်ထုတ်ရန်

၃။ တိုင်းရင်းဆေးပညာရှင်များ၏ ဆေးဝါးတိုက်ကျွေးသည့်နည်းစနစ်ကို  
အခြေပြု၍ စံကုတုံး-စံဆေးဝါးများကို ဖော်ထုတ်ရန်။

၃။ သုတေသနပြုလုပ်ရာတွင် ပါဝင်သောပစ္စည်းနှင့် သုတေသနပြုလုပ်နည်း

# အဖျားနှင့်ဝမ်းလျော့ဝမ်းပျက်ရောဂါတ္ထု

တိုင်းရင်းဆေးဖုံး(၅၃)မျိုးဖြင့်

## တိုင်းရင်းဆေးပညာရှင်များ

## တိက်ကျွေးကသနည်းနင့်

ဆေးဖုန်းအပေါ်

သိပ္ပနည်းကျဆေးဝါးဂုဏ်သတ္တိစမ်းသပ်တွေ့ရှိချက်များကို


ପ୍ରକାଶକ

တွေ့ရှိချက်များမှ သုတသနပြု တင်ပြခြင်းဖြစ်ပါသည်။

၄။ လေ့လာတွေ့ရှိချက်များ

၄-၁။ တိုင်းရင်းဆေးပညာရှင်များ၏ဆေးဝါးတိုက်ကျွေးပုံ


(က) အဖျားရောဂါတွင် ဆေးဝါးတိုက်ကျွေးပုံ



## (က)။ အဖျားရောဂါတ္တိနေ့ကျော်

| စဉ် | ရောဂါ<br>အမျိုးအစား                         | တိုက်ကျွေး<br>ဆေးဖုံးအမှတ်  | အဓိက<br>ရေလဲဆေးပစ္စည်း  |
|-----|---|---|---|
| ၁   | အားဖြန့်နလွန်<br>အဖျားအုပ်စု<br>(သီတေ/ဥက္က) | (၁) (၆) (၁၃) (၁၉) (၂၀) (၂၄) (၂၅)<br>(၂၃) (၂၅-၁) (၂၅-၃) (၂၆) (၂၇) (၂၈) <br>(၂၉) (၄၃) | ကွမ်းချက်ပြုတ်ရည်   |
| ၂   | ဒါတကတေဇာလွန်<br>အဖျားအုပ်စု                 | (၆) (၁၅) (၁၆) (၁၃)<br>(၁၈) (၂၀) (၂၃) (၂၅)   | ပန်းနှုရည်<br>နံသာ(၂)ပါးရည်   |
| ၃   | သန္တပုန်တေဇာလွန်<br>အဖျားအုပ်စု             | (၁၃) (၂၃) (၂၄) (၂၅) (၂၆) (၂၅-၁) (၂၅-၃)<br>(၂၉) (၄၀)                                 | -ကွမ်းချက်ပြုတ်ရည်<br>-ချင်း/ငရှုပေါ်တောင်း<br>လေးညှင်းပြုတ်ရည်<br>-ငွောက်ရည် |

## ၄-၁(ခ) ဝမ်းလျှောက်မျက်ရောဂါတွင် ဆေးဝါးတိုက်ကျွေးပုံ



## (ခ) ဝမ်းလျှော့ဝမ်းပျက်ရောဂါတွင်ဆေးဝါးတိုက်ကျွေးကုသပုံ

| စဉ် | ရောဂါအမျိုးအစား                              | တိုက်ကျွေးဆေးဖုံးအမှတ်   | အဓိကရေလဲဆေးပစ္စည်း  |
|-----|--|--|---|
| ၁   | ဥက္ကတေဇာလွန် ဝမ်းလျှော့ ဝမ်းပျက် ရောဂါအုပ်စု | (၆)<br>(၁၃) (၁၆) (၁၉)<br>(၁၈) (၂၂)<br>(၁၄) (၁၅) (၂၀)   | -သကြားပြုတ်ရည်<br>-ရေစွဲး<br>-ရေကျက်အေး<br>-စွဲးနှုံးကျက်ကျက်၊ ဆန်လျှော်ရည်   |
| ၂   | သီတတေဇာလွန် ဝမ်းလျှော့ဝမ်းပျက်ငဲ ရာဝါအုပ်စု  | (၁၃) (၂၇) (၁၀) (၁၂) (၁၂) (၁၄) (၁၆) (၁၅)<br><br>(၂၄) (၂၃)<br>(၂၉)<br>(၁၅-က) (၁၅-ခ)<br>(၁၀) (၁၃) (၁၉) (၁၀) | -ရေစွဲး<br><br>-ထန်းရည်းပုန်းရည်<br>-ဘုန်းရည်းလင်းနေရည်<br>-ထန်းလျှော်ပြုတ်ရည်<br>- တန်းချုပ်နှုပ်သွေးရည်<br>- စုံနှုပ်ရည်းဆားလျှော်<br>- ချုပ်းပြုတ်ရည်<br>- ပွဲကားနှုန်းခြား<br>လင်းနေရည် |

## ၄-၂။ ဆေးဝါးများအပေါ်ဒေသနာဆေးပညာအရလှုလာတွေ၏ရှိချက်

### (က) အဖျားရောဂါတွင် တိုက်ကျွေးသောဆေးဝါးများ(၂၄)မျိုး

| အာမဒ္ဓနအုပ်စု                                   | အာကာသဆေးအုပ်စု              | အာမဒ္ဓနအုပ်စု                                | အာကာသဆေးအုပ်စု   |
|---|-----------------------------|--|--|
| သီတအာမန္တန်<br><br>(၁၅)၊ (၁၆)<br><br>(၁၈)၊ (၁၉) | ဥက္ကာဇာမန္တန်<br><br>(၃၅-၁) | သီတအာကာသ<br><br>(၁)၊ (၆)၊ (၁၃)၊ (၂၀)<br><br> | ဥက္ကာအာကာသ<br><br>(၁၇)၊ (၂၃)၊ (၂၄)<br><br>(၂၅)၊ (၂၉)၊ (၃၀)<br><br>(၃၂)၊ (၃၃)<br><br>(၃၅-၂)၊ (၃၆)၊ (၃၇)<br><br>(၃၈)၊ (၃၉)၊ (၄၀)<br><br>(၄၂) |
| (၄)မျိုး  | (၁)မျိုး                    | (၄)မျိုး                                     | (၁၅)မျိုး  |

## ၄-၂။ ဆေးဝါးများအပေါ်ဒေသနာဆေးပညာအရလွှလာတွေ၏ရှိချက်

(ခ) ဝမ်းလျှော့ဝမ်းပျက်ရောဂါတွင် တိုက်ကျွေးသောဆေးဝါးများ(၂၇)မျိုး

| ပထဝီဆေးအုပ်စု  | ဝါယောဆေးအုပ်စု  | ပထဝီယောဆေးအုပ်စု       | ဝါယောဝါယောဆေးအုပ်စု  |
|--|---|------------------------|--|
| သီတပထဝီဆေး<br>(၁၃) (၁၄) (၁၅)<br>(၁၆) (၁၇) (၁၈)<br>(၂၀) | ဥက္ကပထဝီဆေး<br>(၂၄)(၂၃)(၂၅)<br>(၃၅-၁)(၃၆)<br>(၃၇)(၃၉)(၃၀)<br>(၄၀)(၄၂) | သီတဝါယောဆေး<br>(၆)(၂၂) | ဥက္ကဝါယောဆေး<br>(၁၇)(၂၃)(၂၅)<br>(၂၉)(၃၀)(၃၁)<br>(၃၂)(၃၅-၁)<br>(၄၃) |
| (၃)မျိုး   | (၀၀)မျိုး   | (၂)မျိုး               | (၉)မျိုး   |

၄-၃။ ကေသဇ္ဇနယဆေးပညာအရ လေ့လာတွေ့ခြုံချက်များ

(က) အဖျားရောဂါတိကြေးသောဆေးဝါးများ

တိုက်ကျွေးဆေးဖူး (၂၄)မျိုး၌ အဖျားကိုစိုင်သော အကျိုးသွားအာနိသင်  
ရှိဆေးဖူးများကို အောက်ပါအတိုင်းတွေ့ရသည်။

| စဉ် | ဆေးဖူးအမှတ်နှင့်အမည် |                           | စဉ် | ဆေးဖူးအမှတ်နှင့်အမည် |                            |
|-----|----------------------|---------------------------|-----|----------------------|----------------------------|
| ၁။  | (၁)                  | သေမှုပုံတိကဆေး            | ၁၀။ | (၂၂)                 | မတဲ့မြင့်မို့ရကုန်းဆေး     |
| ၂။  | (၆)                  | ဟလိဒ္ဓစုံကြေးဆေး          | ၁၁။ | (၃၁)                 | ကန်ချုပ်ပဒေသာဆေး           |
| ၃။  | (၁၃)                 | ပိတ္ထမိတဆေးဖြူး           | ၁၂။ | (၃၅-က)               | ဘတိလဝင်ဆေး                 |
| ၄။  | (၁၆)                 | အပူးပြိုင်းသွေးဆေး        | ၁၃။ | (၃၅-ခ)               | ဘတိလဝင်ဆေးကြီး             |
| ၅။  | (၁၇)                 | သွေးဆေးနိုကြီး            | ၁၄။ | (၃၆)                 | သောမိသာရရောဟိုတဆေး         |
| ၆။  | (၁၈)                 | ကက္ခာဒုံ့မွှေ့ရဆေး        | ၁၅။ | (၃၇)                 | ကဗျာရာဒိသုဒသနဆေး           |
| ၇။  | (၁၉)                 | သီရိစန္ဒနဆေး              | ၁၆။ | (၃၈)                 | ကဗျာရာဒိမြင်းသေမြှုက်ကဲဆေး |
| ၈။  | (၂၀)                 | မဟာကလျာဏီဆေး              | ၁၇။ | (၃၉)                 | မဟာသံဝတ္ထယရာဆေး            |
| ၉။  | (၂၄)                 | နိုဝင်း(လေးညွင်းကလာပ်)ဆေး | ၁၈။ | (၄၀)                 | ကျပ်တိုးဆေး                |

၄-၃။ တေသနနယ်ဆေးပညာအရ လေ့လာတွေ့ချက်များ

(ခ) ဝမ်လျှော်ဝမ်းပျက်ရောဂါတိကျွေးသာဆေးဝါးများ

တိုက်ကျွေးဆေးဖုံး (၂၈)မျိုး၌ ဝမ်းပိတ်စေသောအကျိုးသွားအာနိသင်ရှိ  
ဆေးဖုံးများကို အောက်ပါအတိုင်းတွေ့ရသည်။

၄-၄။ သိပ္ပနည်းကျစမ်းသပ်တွေရှိချက်များ

(က) အဖျားရောဂါတွင်တိုက်ကျွေးသောဆေးဖုံး(၁၃)မျိုးအပေါ် ကိုယ်ပူကျ သတ္တိ

**(Anti Pyretic activity)**စမ်းသပ်တွေရှိချက်

| စဉ် | ဆေးဖုံး |                       | <b>Anti Pyretic activity</b>             | ✓ / ✗ |
|-----|---------|-----------------------|--|-------|
|     | အမှတ်   | အမည်                  |  |       |
| ၁။  | (၆)     | ဟလိဒ္ဒန္တဏ္ဍာင်းဆေး   | Aspirin ၅၀% မှ ၈၀ % ကိုယ်ပူကျသတ္တိတွေရှိ | ✓     |
| ၂။  | (၁၆)    | အပူပြီးသွေးဆေး        | Aspirin ၅၀% ကိုယ်ပူကျသတ္တိတွေရှိ         | ✓     |
| ၃။  | (၁၈)    | ကက္ခာဒုမ္မရဆေး        | Aspirin ကဲသို့ကိုယ်ပူကျသတ္တိတွေရှိ       | ✓     |
| ၄။  | (၁၉)    | သီရိစန္ဒနဆေး          | Aspirin ၅၀% ကိုယ်ပူကျသတ္တိတွေရှိ         | ✓     |
| ၅။  | (၂၄)    | နိုရာလေးညှင်းကလာပ်ဆေး | Aspirin ၄၀% မှ ၇၀ % ကိုယ်ပူကျသတ္တိတွေရှိ | ✓     |
| ၆။  | (၂၅)    | မတမြင့်မိုးရကုန်းဆေး  | မတွေရှိပါ။                               | ✗     |

| စဉ် | ဆေးဖုံး |                           | <b>Anti Pyretic activity</b>              | ✓ / ✗ |
|-----|---------|---------------------------|---|-------|
|     | အမှတ်   | အမည်                      |   |       |
| ၁။  | (၃၀)    | ကန်.ချုပ်ပဒေသာဆေး         | <b>Asprin</b> တဲ့သို့ကိုယ်ပူကျသတိတွေ့ရှိ  | ✓     |
| ၂။  | (၃၂)    | အစာကြေလေပုပ်ထုတ်ဆေး       | <b>Asprin</b> ၅၅% ကိုယ်ပူကျသတိတွေ့ရှိ     | ✓     |
| ၃။  | (၃၅-က)  | အတိလဝင်ဆေး                | မတွေ့ရှိပါ။                               | ✗     |
| ၄။  | (၃၅-ခ)  | အတိလဝင်ဆေးကြီး            | <b>Asprin</b> ၅၀% ကိုယ်ပူကျသတိတွေ့ရှိ     | ✓     |
| ၅။  | (၃၇)    | ကပ္ပါရာဒီသုဒသာနဆေး        | <b>Asprin</b> တဲ့သို့ ကိုယ်ပူကျသတိတွေ့ရှိ | ✓     |
| ၆။  | (၃၈)    | ကပ္ပါရာဒီမြင်းသေမြက်ကဲဆေး | <b>Asprin</b> တဲ့သို့ ကိုယ်ပူကျသတိတွေ့ရှိ | ✓     |
| ၇။  | (၃၉)    | မဟာသံဝတ္ထဘယာဆေး           | <b>Asprin</b> တဲ့သို့ ကိုယ်ပူကျသတိတွေ့ရှိ | ✓     |

(ခ) ဝမ်းလျှောဝမ်းပျက်တွင် တိုက်ကျွေးသောဆေးဖုံး(ရ)မျိုးအပေါ် ဝမ်းပိတ်  
စေသော အာနိသင် (Anti-diarrhoeal activity) စမ်းသပ်တွေ ရှိချက်

| စဉ် | ဆေးဖုံး |                        | <b>Anti Diarrhoeal Activity</b>      | ✓ / ✗ |
|-----|---------|------------------------|--------------------------------------|-------|
|     | အမှတ်   | အမည်                   |                                      |       |
| ၁။  | (၁၃)    | ပိတ္တမိတဆေးဖြူဆေး      | ဝမ်းပိတ်စေသော အာနိသင် (ADI*) ၄၀% ရှိ | ✓     |
| ၂။  | (၁၆)    | အပူပြီးမြေးဆေး         | ဝမ်းပိတ်စေသော အာနိသင် (ADI) ၇၈% ရှိ  | ✓     |
| ၃။  | (၁၃)    | သွေးဆေးနိုက္း          | ဝမ်းပိတ်စေသော အာနိသင် (ADI) ၅၉% ရှိ  | ✓     |
| ၄။  | (၂၃)    | ဆေးပုလဲကလာပ်ဆေး        | ဝမ်းပိတ်စေသော အာနိသင် (ADI) ၄၉% ရှိ  | ✓     |
| ၅။  | (၂၄)    | နာဂရာလေးညွှန်းကလာပ်ဆေး | မတွေ့ရှိပါ။                          | ✗     |
| ၆။  | (၂၅)    | မတမြှင်းမို့ရှုန်းဆေး  | မတွေ့ရှိပါ။                          | ✗     |
| ၇။  | (၃၅-က)  | ဘတိလဝင်းဆေး            | ဝမ်းပိတ်စေသော အာနိသင် (ADI) ၅၅% ရှိ  | ✓     |
| ၈။  | (၃၅-ခ)  | ဘတိလဝင်းဆေးကြီး        | ဝမ်းပိတ်စေသော အာနိသင် (ADI) ၈၂% ရှိ  | ✓     |

\*ADI = Anti Diarrhoeal index

၄-၅ နည်းဆန်စမျက်နှာ၊ နှင့်ယဉ်လေ့လာတွေ၊ ရိခိုက်



## (က)အဖျားရောဂါတွင် အသုံးပြုဆေးဖုံး(၁၃)မျိုးအား နှိုင်းယူဉ်တွေ့ရှိချက်

| စဉ် | ဆေးဖုံး |                           | သိပ္ပနည်းကျ<br>တွေ့ရှိချက်             | တိုင်းရင်းဆေးပညာနည်းစနစ်အရ |          | တိုင်းရင်းဆေး<br>ပညာရှင်များ<br>လက်တွေ့ကုသမှု |
|-----|---------|---------------------------|--|----------------------------|----------|---|
|     | အမှတ်   | အမည်                      |  | ဒေသနာနယ                    | ဘေသဇ္ဇနယ |   |
| ၁။  | (၆)     | ဟလိဒ္ဒိဓာက္ခင်းဆေး        | Aspirin၏ ၂၈%မှုစော%<br>ကိုယ်ပူကျသတိရှိ | ✓                          | ✓        | ✓   |
| ၂။  | (၁၆)    | အပူဖြိမ်းသွေးဆေး          | Aspirin၏ ၂၅%<br>ကိုယ်ပူကျသတိရှိ        | ✗                          | ✓        | ✓   |
| ၃။  | (၁၈)    | ကဏ္ဍာဒုမ္မရဆေး            | Aspirin ကဲသို့<br>ကိုယ်ပူကျသတိရှိ      | ✗                          | ✓        | ✓   |
| ၄။  | (၁၉)    | သီရိစန္ဒနဆေး              | Aspirin၏ ၅၀%<br>ကိုယ်ပူကျသတိရှိ        | ✗                          | ✓        | ✓   |
| ၅။  | (၂၄)    | နိဂုံလေးညှင်း<br>ကလာပ်ဆေး | Aspirin၏ ၄၆%မှ ၇၀%<br>ကိုယ်ပူကျသတိရှိ  | ✓                          | ✓        | ✓   |
| ၆။  | (၂၂)    | မတဲ့မြင့်မို့ရကုန်းဆေး    | မတွေ့ရှိပါ။                            | ✓                          | ✓        | ✓   |



| စဉ် | အေးပုံ |                               | သိပ္ပနည်းကျ<br>တွေ့ရှုချက်       | တိုင်းရင်းဆေးပညာနည်းစနစ်အရ |          | တိုင်းရင်းဆေး<br>ပညာရှင်များ<br>လက်တွေ့ကုသမှု |
|-----|--------|-------------------------------|----------------------------------|----------------------------|----------|---|
|     | အမှတ်  | အမည်                          |                                  | ဒေသနာနယ                    | ဘေသဇ္ဇနယ |   |
| ၁။  | (၃၀)   | ကန်.ချုပ်ပဒေသာ<br>ဆေး         | Asprin ကဲသို့<br>ကိုယ်ပူကျသတိရှိ | ✓                          | ✓        | ✓   |
| ၂။  | (၃၂)   | အစာကြေ<br>လေပုပ်ထုတ်ဆေး       | Asprin၏ ၂၅%<br>ကိုယ်ပူကျသတိရှိ   | ✓                          | ✗        | ✓   |
| ၃။  | (၃၅-က) | ဘတိလဝင်ဆေး                    | မတွေ့ရှုပါ။                      | ✓                          | ✓        | ✓   |
| ၁၀။ | (၃၅-ခ) | ဘတိလဝင်<br>ဆေးကြီး            | Asprin၏ ၅၀%<br>ကိုယ်ပူကျသတိရှိ   | ✗                          | ✓        | ✓   |
| ၁၁။ | (၃၇)   | ကဗျာရာဒီသုဒသန<br>ဆေး          | Asprin ကဲသို့<br>ကိုယ်ပူကျသတိရှိ | ✓                          | ✓        | ✓   |
| ၁၂။ | (၃၈)   | ကဗျာရာဒီမြင်းသေ<br>မြှက်ကဲဆေး | Asprin ကဲသို့<br>ကိုယ်ပူကျသတိရှိ | ✓                          | ✓        | ✓   |
| ၁၃။ | (၃၉)   | မဟာသံဝတ္ထသယာ<br>ဆေး           | Asprin ကဲသို့<br>ကိုယ်ပူကျသတိရှိ | ✓                          | ✓        | ✓   |

(ခ) ဝမ်းလျှောက်ပျက်ရောဂါတွင်အသုံးပြုဆေးဖုံး(၈)မျိုးအားနှင့်ယဉ်တွေ့ရှိချက်

| စဉ် | ဆေးဖုံး     |                                 | သိပ္ပါနည်းကျ<br>တွေ့ရှိချက်<br><b>ADI*</b> | တိုင်းရင်းဆေးပညာနည်းစနစ်အရ |          | တိုင်းရင်းဆေး<br>ပညာရှင်များ<br>လက်တွေ့ကုသမှု |
|-----|-------------|---------------------------------|--|----------------------------|----------|---|
|     | အမှတ်       | အမည်                            |  | ဒေသနာနယ                    | ဘေသဇ္ဇနယ |   |
| ၁။  | (၁၃)        | ဝိထိမြို့ဆေးဖြူ။                | ဝမ်းပိတ်စေသော<br>အာနိသင် (ADI) ၄၈%ရှိ      | ✓                          | ✓        | ✓   |
| ၂။  | (၁၆)        | အပူဌီးသွေးဆေး                   | ဝမ်းပိတ်စေသော<br>အာနိသင် (ADI) ၂၈%ရှိ      | ✓                          | ✓        | ✓   |
| ၃။  | (၁၇)        | သွေးဆေးနိုက်း                   | ဝမ်းပိတ်စေသော<br>အာနိသင် (ADI) ၅၉%ရှိ      | ✗                          | ✓        | ✓   |
| ၄။  | (၂၃)        | ဝေသာရဇ္ဇ<br>ဆေးပုလဲကလာပ်        | ဝမ်းပိတ်စေသော<br>အာနိသင် (ADI) ၄၉%ရှိ      | ✗                          | ✗        | ✓   |
| ၅။  | (၂၄)        | နိုဝင်ဘူတော်းညွှန်း<br>ကလာပ်ဆေး | မတွေ့ရှိပါ။                                | ✓                          | ✓        | ✓   |
| ၆။  | (၂၅)        | မတဲ့မြင့်မူရကုန်း<br>ဆေး        | မတွေ့ရှိပါ။                                | ✗                          | ✗        | ✓   |
| ၇။  | (၃၅)<br>(က) | ကတိလဝင်ဆေး                      | ဝမ်းပိတ်စေသော<br>အာနိသင် (ADI) ၅၅%ရှိ      | ✗                          | ✓        | ✓   |
| ၈။  | (၃၅)<br>(ခ) | ကတိလဝင်<br>ဆေးကြီး              | ဝမ်းပိတ်စေသော<br>အာနိသင် (ADI) ၈၂%ရှိ      | ✓                          | ✓        | ✓   |

\*ADI = Anti Diarrhoeal index

## ၄-၆ ဆွေးနွေးသုံးသပ်ချက်များ

- ၁။ ရောဂါအလိုက်တိုက်ကျွေးသော ဆေးဝါးနှင့်ဆေးဝါးတိုက်ကျွေးနည်းစနစ် သည်တိုင်းရင်းဆေးပညာဒေသနာနယနှင့် ဘသဇ္ဇနယများကို အခြေခံထားကြောင်း တွေ့ရပါသည်။
- ၂။ ဆေးတိုက်ကျွေးနည်းစနစ်တွင် ရောဂါနှင့်တိုက်ရှိက်ဆန်းကျင်တိုက်ကျွေးနည်းနှင့် သွယ်ပိုက်သောသတိဖြင့် တိုက်ကျွေးနည်းစနစ်တို့ကို တွေ့ရပါသည်။
- ၃။ တိုက်ကျွေးဆေးဝါးများတွင် ရောဂါအကြောင်းအရင်းကိုပါ ပျောက်ကင်းစေသည့်ဆေးနှင့်အကျိုးရောဂါလက္ခဏာများကိုသာ ပျောက်ကင်းစေသည့် ဆေးများအဖြစ်တွေ့ရပါသည်။
- ၄။ ရေလဲဆေးပစ္စည်းများအသုံးပြုရန် ရွှေးချယ်ရာတွင် ရောဂါအမျိုးအစားနှင့် တိုက်ကျွေးသည့် ဆေးဝါးအပေါ် အခြေခံထားပါသည်။

၅။ အဖျားရောဂါ၏ အာပန္တနလွန်သည့်အခြေအနေ၌ ကွမ်းရွက်ပြတ်ရည်  
ဒါဟတေဇော်သည့်အခြေအနေ၌ ပန်းနှုန်းနံပါတ် ပန်းနှုန်းနံပါတ်  
အဓိကရေလဲ ဆေးပစ္စည်းအဖြစ် အသုံးပြုထားပါသည်။

| စဉ် | ရောဂါ<br>အမျိုးအစား                      | တိုက်ကျွေး<br>ဆေးဖုံးအမှတ်  | အဓိက<br>ရေလဲဆေးပစ္စည်း  |
|-----|--|---|---|
| ၁   | အာပန္တနလွန်<br>အဖျားအုပ်စု<br>(သီတ/ဥက္က) | (၁) (၆) (၁၇) (၁၉) (၂၀) (၂၄) (၃၀) (၃၂)<br>(၃၃) (၃၅-၈) (၃၅-၉) (၃၆) (၃၇) (၃၈) (၃၉) <br>(၃၉) (၄၃) | ကွမ်းရွက်ပြတ်ရည်  |
| ၂   | ဒါဟတေဇော်<br>အဖျားအုပ်စု                 | (၆) (၁၅) (၁၆) (၁၇)<br>(၁၈) (၂၀) (၂၃) (၂၅)   | ပန်းနှုန်းနံပါတ်<br>နံပါတ်(၂)ပါးရည်                                       |
| ၃   | သနပုန်တေဇော်နှင့်<br>အဖျားအုပ်စု         | (၁၃) (၂၃) (၂၄) (၂၅) (၂၆) (၃၅-၈) (၃၅-၉)<br>(၃၉) (၄၀)   | -ကွမ်းရွက်ပြတ်ရည်<br>-ချင်း/ငရှုံးကောင်း<br>လေးလှုင်ပြတ်ရည်<br>-ရှောက်ရည် |

၆။ ဆေးဖုံအမှတ်(၁၆)နှင့်(၃၅-ခ)တို့သည်ဝမ်းလျော့၊

ဝမ်းပျက်ရောဂါ၌

လည်းကောင်း

ဆေးဖုံအမှတ်

(၆)၊ (၁၆)၊ (၁၈)၊ (၃၀)၊ (၃၂)၊ (၃၄)၊ (၃၆)

တို့သည်အဖျားရောဂါ၌လည်းကောင်းအာနိသင်ထက်မြှက်

သောဆေးဝါးများ

အဖြစ်တွေ့ရသည်။

| စဉ် | ဆေးဖုံ |                 | သိပ္ပါနည်းကျ<br>တွေ့ရှိချက်<br><b>ADI*</b>        | တိုင်းရင်းဆေးပညာနည်းစနစ်အရ |          | တိုင်းရင်းဆေး<br>ပညာရှင်များ<br>လက်တွေ့ကုသမှု |
|-----|--------|-----------------|---|----------------------------|----------|---|
|     | အမှတ်  | အမည်            |   | ဒေသနာနယ                    | ဘဏသွေးနယ |   |
| ၁။  | (၁၆)   | အပူးပြီးသွေးဆေး | ဝမ်းပိတ်စေသော<br>အာနိသင် ( <b>ADI</b> )<br>၇၀%ရှိ | ✓                          | ✓        | ✓   |
| ၂။  | (၃၅-ခ) | ကတိလဝင်ဆေးကြီး  | ဝမ်းပိတ်စေသော<br>အာနိသင် ( <b>ADI</b> )<br>၈၂%ရှိ | ✓                          | ✓        | ✓   |


## အဖျားရောဂါအပီအာနိသင်ထိရောက်သောဆေးဝါးများ

| စဉ် | ဆေးပုံ |                                | သိပ္ပနည်းကျ<br>တွေ့ရှိချက်                 | တိုင်းရင်းဆေးပညာနည်းစနစ်အရ |          | တိုင်းရင်းဆေး<br>ပညာရှင်များ<br>လက်တွေ့ကုသမှု |
|-----|--------|--------------------------------|--|----------------------------|----------|---|
|     | အမှတ်  | အမည်                           |  | ဒေသနာနယ                    | ဘေသဇ္ဇနယ |   |
| ၁။  | (၆)    | ဟလိုဒ္ဓစုလွှာင်းဆေး            | <b>Asprin၏</b> ၂၈%မှ၈၈%<br>ကိုယ်ပူကျသတိရှိ | ✓                          | ✓        | ✓   |
| ၂။  | (၁၆)   | အပူဌီမ်းသွေးဆေး                | <b>Asprin၏</b><br>၇၅%ကိုယ်ပူကျသတိရှိ       | ✗                          | ✓        | ✓   |
| ၃။  | (၁၈)   | ကက္ခာဒုမ္မာရဆေး                | <b>Asprin</b> ကဲသို့ကိုယ်ပူကျသတိရှိ        | ✗                          | ✓        | ✓   |
| ၄။  | (၃၀)   | ကန်.ချုပ်ပဒေသာ<br>ဆေး          | <b>Asprin</b> ကဲသို့ကိုယ်ပူကျသတိရှိ        | ✓                          | ✓        | ✓   |
| ၅။  | (၃၃)   | အစာကြေလေပုံ<br>ထုတ်ဆေး         | <b>Asprin၏</b><br>၇၅%ကိုယ်ပူကျသတိရှိ       | ✓                          | ✗        | ✓   |
| ၆။  | (၃၅)   | ကွွဲရာဒီသုဒသန<br>ဆေး           | <b>Asprin</b> ကဲသို့ကိုယ်ပူကျသတိရှိ        | ✓                          | ✓        | ✓   |
| ၇။  | (၃၈)   | ကွွဲရာဒီမြှင်းသေ<br>မြှက်ကဲဆေး | <b>Asprin</b> ကဲသို့ကိုယ်ပူကျသတိရှိ        | ✓                          | ✓        | ✓   |
| ၈။  | (၃၉)   | မဟာသံတ္တသယာ<br>ဆေး             | <b>Asprin</b> ကဲသို့ကိုယ်ပူကျသတိရှိ        | ✓                          | ✓        | ✓   |

၃။ ဆေးဖုံအမှတ်(၁၈)၊ (၂၀)၊ (၂၂)၊ (၂၄)၊ (၂၉)တို့သည် တိမ်မြပ်လုနီးပါး လက်တွေ့  
ဖော်စပ်သုံးစွဲမူ နည်းသောဆေးဝါးများဖြစ်ကြောင်း သိရှိရပါသည်။

၈။ သိပ္ပါနည်းကျ ဆေးဝါးဂုဏ်သတိစမ်းသပ်မှုတွင် ဆေးဖုံအမှတ် (၂၅)နှင့် (၃၅-  
က) တို့သည် အဖျားရောဂါ၌လည်းကောင်း၊ ဆေးဖုံအမှတ် (၂၄)နှင့် (၂၅)  
တို့သည် ဝမ်းလျော့ဝမ်းပျက်ရောဂါ၌လည်းကောင်း  
ဆေးဝါးအာနိသင်မတွေ့ရသော်လည်း တိုင်းရင်းဆေးပညာရှင်များ၏  
လက်တွေ့ကုသမှုတွင် အာနိသင်ရှိသည်ဟု ယူဆနိုင်ပါသည်။

သိပ္ပါ၌တိုင်းရင်းဆေးဝါးများကို  
စမ်းသပ်ခြင်းသည် သိပ္ပါနည်းကျဆေးဂုဏ်သတိ  
တိုင်းရင်းဆေးဝါးများတွင် ဖြီးပြည့်စုံသောနည်းစနစ်ဟုမသတ်မှတ်နိုင်သေးဘဲ  
သိမ့်မွေ့နက်နဲ့သော သဘောတရားများရှိနိုင်  
ပါသေးသည်။



## ၅။ အကြံပြုချက်

- ၁။      တိုင်းရင်းဆေးဝါးများကို      စံဆေးဝါးများသတ်မှတ်ရာတွင်  
ရောဂါအကြောင်းအရင်းကိုပါ ပျောက်ကင်းစေသည့် စံဆေးဝါးနှင့် ရောဂါ  
(အကျိုးလက္ခဏာ)ကို ပျောက်ကင်းစေသည့် စံဆေးဝါးဟူ၍ နှစ်မျိုး သတ်မှတ်ပြီး  
သိပ္ပါနည်းကျ သုတေသနပြုဖော်ထုတ်သင့်ပါသည်။
- ၂။      ရောဂါ(အကျိုးလက္ခဏာ)ပျောက်ကင်းစေသည့် စံဆေးဝါးများအတွက်  
ကျမ်းရန်လာ ဆေးနည်းများအပြင် ဆေးနည်းအသစ်များကိုလည်း ထိတွင်ကြံ့ဆ၍  
သုတေသနပြုဖော်ထုတ်သင့်ပါသည်။

၃။ ဤသုတေသနလေးတွေကိုချက်အရ တိုင်းရင်းဆေးဖို့အမှတ် (၆)(၁၆)၊  
(၁၇)(၁၈)(၁၉)(၁၁)(၁၂)(၁၄)တို့ကိုအဖျားရောဂါအတွက်လည်းကောင်း၊  
ဆေးဖို့အမှတ်(၁၆)၊ (၁၅)တို့ကို ဝမ်းလျှာဝမ်းပျက်ရောဂါ အတွက်  
လည်းကောင်း စံဆေးဝါးအဖြစ် သတ်မှတ် သင့်ပါသည်။

၄။ သိပ္ပါနည်းကျစမ်းသပ်မှုဖြင့် ဆေးဝါးဂုဏ်သတ္တိမတွေကိုသော်လည်း  
လက်တွေ့ကုသမှုတွင်ထိရောက်သော ဆေးဝါးများကို သုတေသနပြုလုပ်နိုင် ရန်  
နည်းလမ်းများ ကြံးဆသင့်ပါသည်။

၅။ အစွမ်းထက်မြေကြပြီး တိမ်မြှုပ်နေသည့် ဆေးဖို့အမှတ် (၁၈)(၁၁)(၁၃)(၁၈)နှင့်  
(၁၉) တို့ကို တိုင်းရင်းဆေးပညာဦးစီးဌာနမှ  
ပြန်လည်ဖော်ထုတ်အသုံးပြုသင့်ပါသည်။



နိဂုံး

အထက်ပါလေ့လာတွေရှိချက်များကို အခြေခံ၍ တိုင်းရင်းဆေးဝါးများကို  
တိုင်းရင်းဆေးပညာရပ်၏ အနှစ်သာရများ မပျောက်ပျက်စေဘဲ သိပ္ပါနည်းကျ  
သုတေသနပြုဖော်ထုတ်၍ စံဆေးဝါး၊ စံကုထုံးများ ဆောင်ရွက်နိုင်ပါက  
မြန်မာ့တိုင်းရင်းဆေးပညာသည် ကူမှာနှင့် ရင်ဘာင်တန်းနိုင်သော (Evidence  
**Based Medicine**) အဖြစ် တိုးတက်ဖွံ့ဖြိုးလာမည်ဟု ယုံကြည်မိပါ ကြောင်း  
တင်ပြရင်း နိဂုံးချုပ်အပ်ပါသည်။







## ကျမ်းကိုးစာရင်း

- ၁။ ပထမနှစ်၊ ဆေးဝါးဗေဒ(သင်ရှိးညွှန်းတမ်း)၊ တိုင်းရင်းဆေးသိပုံးမန္တလေး
- ၂။ ဒုတိယနှစ်၊ အထွေထွေရောဂါကုထုံး(သင်ရှိးညွှန်းတမ်း)၊ တိုင်းရင်းဆေးသိပုံး မန္တလေး
- ၃။ တိုင်းရင်းဆေးဌာနသုံးဆေးနည်းများ၊ ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဉီးစီးဌာန၊

### ၁၉၉၀ ခုနှစ် မတ်လ

- ၄။ ဆေးသုတေသနဉီးစီးဌာနမှ သုတေသနပြုမှုတ်တမ်းတင်ထားသော မြန်မာ့တိုင်းရင်းဆေးဖုံးများ၊  
ကျန်းမာရေးဝန်ကြီးဌာန၊ ဆေးသုတေသနဉီးစီးဌာန၊ ၁၉၉၈ ခုနှစ်၊ ဇန်နဝါရီလ။
- ၅။ တိုင်းရင်းဆေးပညာဉီးစီးဌာန၊ မန္တလေးတိုင်းရင်းဆေးဝါးထုတ်လုပ်ရေးစက်ရုံးထုတ်ဆေးဝါးများနှင့်  
မန္တလေးတိုင်းရင်းဆေးရုံးကြီး၌ အသုံးပြုကုသသော ဆေးဝါးများ မှတ်တမ်း

၆။ **Myanmar Traditional Medicine Formulary, Pharmacology Research Division,  
Department of Medical Research, Yangon, Myanmar, 1989.**



## ကျေးဇူးတင်လွှာ

တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ သုတေသနစာတမ်းများတင်သွင်းနိုင်ရန်  
လမ်းညွှန်မှုပေးသောတိုင်းရင်းဆေးပညာဦးစီးဌာနမှုညွှန်ကြားရေးမှူးချုပ်နှင့်  
ဌာနအကြီးအကဲများ၊ စာတမ်းရေးသားရန် အကြံပြုတိုက်တွန်းသော  
တိုင်းရင်းဆေးသိပ္ပါး ကျောင်းအုပ်ကြီး ဦးအောင်ထပ်၊ စာတမ်းနှင့်ပတ်သက်၍  
ဝေဖန်အကြံပြုပေးသော တိုင်းရင်းဆေးတက္ကသိုလ် ဆေးပညာဌာနမှု  
ကထိက/ဌာနမှူး ဦးဝင်းမြင့် စာတမ်းနှင့် ပတ်သက်၍  
လိုအပ်သည်များကူညီပေးသော မန္တလေးတိုင်းရင်း ဆေးဝါးလုပ်ငန်းစက်ရုံမှု  
စက်ရုံမှူး ဦးတင်၊ မန္တလေးတိုင်းရင်းဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဦးမြင့်အောင်၊  
တိုင်းရင်းဆေးတက္ကသိုလ် လက်ထောက်ကထိက ဒေါ်ဉာဏ်မြတ်နှင့်  
စာတမ်းရေးသားရန် ကူညီအား ပေးသော တိုင်းရင်းဆေးသိပ္ပါးမှ  
နည်းပြုအရာရှိများအား အထူးကျေးဇူး တင်ရှိပါသည်။



တိုင်းရင်းဆေးပညာဦးစီးဌာန၊

မန္တလေးဆေးဝါးထုတ်လုပ်ရေးစက်ရုံမှ ထုတ်လုပ်ဖြန့်ဖြူးသော



ဆေးများနှင့်



မန္တလေးတိုင်းရင်းဆေးရုံကြီးတွင် အသုံးပြုသောဆေးဝါးများ



| စဉ် | ဆေးဖုံး |                                | မန္တလေး ဆေးဝါးထုတ်လုပ်ရေး စက်ရှုထုတ်ဆေးများ |           | မန္တလေးတိုင်းရင်းဆေးရုံကြီးတွင် သုံးသောဆေးများ |                    |
|-----|---------|--------------------------------|---|-----------|--|--------------------|
|     | အမှတ်   | အမည်                           | ဌာနသုံးဆေး                                  | အရောင်ဆေး | ဌာနသုံးဆေး                                     | အထူးဆေးများ        |
| ၁။  | (၁)     | သေမှုပုံတိက                    | ✓   | ✓         | ✓  | အဘို့ဥာဉ်(၁)       |
| ၂။  | (၂)     | လေးမျိုးရှုစွဲဆယ်              | ✓   | -         | ✓  | အဘို့ဥာဉ်(၂)       |
| ၃။  | (၆)     | ဟလိဒ္ဓစုဏ္ဏင်းဆေး              | ✓   | ✓         | ✓  | သက္ကားကဲအစာကြေဆေး  |
| ၄။  | (၇)     | နွယ်ချိုကဲချောင်းဆိုးပျောက်ဆေး | ✓   | ✓         | ✓  | ဒေဝယ်သဓဆေး         |
| ၅။  | (၈)     | သွေးဒုလာ                       | ✓   | -         | ✓  | စတုရှင်ဆေး         |
| ၆။  | (၉)     | ဆီးဒုလာ                        | ✓   | -         | ✓  | နေမိန္ဒရဆေး        |
| ၇။  | (၁၀)    | ဆီးရွင်ဝမ်းနှုတ်ဆေး            | -   | -         | ✓  | ဆေးဝိဇ္ဇာ          |
| ၈။  | (၁၁)    | မှတ်ကဲဆေး                      | -   | ✓         | ✓  | မန်းသောက်ဆေး       |
| ၉။  | (၁၂)    | စက္ခပါလဆေး(၁)                  | ✓   | ✓         | ✓  | တပင်တိုင်မြန်နှုံး |
| ၁၀။ |         | စက္ခပါလဆေး(၂)                  | -   | ✓         | ✓  | အကောင်း            |
| ၁၁။ | (၁၃)    | ဝိတ္ထမိတဆေးဖြူ၍                | -   | -         | ✓  | သွေးကျေဆေး         |
| ၁၂။ | (၁၅)    | သည်းခြေဆေး                     | ✓   | -         | ✓  | ဆီးချိုကျေဆေး      |
| ၁၃။ | (၁၆)    | အပူးပြိုမ်းသွေးဆေး             | ✓   | -         | ✓  | အသည်းဆေး           |
| ၁၄။ | (၁၇)    | သွေးဆေးနိုက်း                  | ✓   | -         | ✓  | ကျိုးပေါင်းဆေး     |

| စဉ်        | ဆေးပုံ |                           | မန္တလေး ဆေးဝါးထုတဲ့လုပ်ရေး<br>စက်ရုံးထုတ်ဆေးများ |           | မန္တလေးတိုင်းရှင်းဆေးရုံးကွြေးတွင်<br>သုံးသောဆေးများ |              |
|------------|--------|---------------------------|--|-----------|--|--------------|
|            | အမှတ်  | အမည်                      | ဌာနသုံးဆေး                                       | အရောင်ဆေး | ဌာနသုံးဆေး   | အထူးဆေးများ  |
| ၁၅။        | (၂၁)   | ဆီးဆေးဖြူ။                | ✓  | -         | ✓  | အရိုးစည်းဆေး |
| ၁၆။        | (၂၃)   | ဝေသာရဇ္ဈာဆေးပုလဲကလာပ်     | ✓  | -         | ✓  |              |
| ၁၇။        | (၂၄)   | နိုဝင်ဘာလေးညွှန်းကလာပ်ဆေး | -  | -         | ✓  |              |
| ၁၈။        | (၂၅)   | မတဲ့မြှင့်မို့ရိုကုန်းဆေး | ✓  | ✓         | ✓  |              |
| ၁၉။        | (၂၆)   | အပုပ်ချုအပုသက်ဆေး         | -  | -         | ✓  |              |
| ၂၀။        | (၂၇)   | ပြည်လုံးချမ်းသာဆေး        | ✓  | -         | ✓  |              |
| ၂၁။        | (၂၈)   | သက်ရင်းကလာပ်ဆေး           | ✓  | -         | ✓  |              |
| ၂၂။        | (၂၉)   | သွားဖော်ဆေးစပ်ကြီး        | ✓  | -         | ✓  |              |
| ၂၃။        | (၃၀)   | အစာကြောလေပုပ်ထုတ်ဆေး      | ✓  | -         | ✓  |              |
| ၂၄။        | (၃၁)   | ရာတိလဝင်း                 | ✓  | -         | ✓  |              |
| ၂၅။        | (၃၃)   | အကင်းဆယ်ပါးဆေး            | ✓  | -         | ✓  |              |
| ၂၆။        | (၃၆)   | မီးယပ်လိမ်းဆေး            | -  | -         | ✓  |              |
| ၂၇။        | (၃၇)   | ခုနှစ်ပါးဆေးဝါ            | ✓  | -         | ✓  |              |
| ၂၈။        | -      | အကြောလိမ်းဆေး             | -  | ✓         | ✓  |              |
| စုစုပေါင်း |        |                           | (၂၀)မျိုး  | (၈)မျိုး  | (၂၀)မျိုး  | (၁၅)မျိုး    |



ကရားနှုံးတရပ်များ။

ဦးသန္တာရွှေ့  
နှုံးပြုအရှိုး  
ထိုင်းရှုံးဆေးသို့